

## သင်တန်းသူ/သား များနှင့်မိဘများသို့ အသိပေးခြင်း။

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၏ မြို့တော် စက်ကရာမင်တိုမြို့ရှိ သာသနာ့ဂုဏ်ရည် ကျောင်း ဆရာတော် ဦးတောသန သင်ကြားပို့ချပေးနေသည့် Buddhist Youth Development Program Online အစီအစဉ်တွင် တက်ရောက်နေကြသော သားသား မီးမီးလေးများ အောင်မြင်တိုးတက်ပြီး ဘာသာရေးဆိုင်ရာ ဘုရားရှိခိုးစာများ၊ ဗုဒ္ဓဝင်နှင့်တရားအားထုတ်ပုံ အားထုတ်နည်းများကို သင်ကြားပို့ချ လျက်ရှိရာ ဆရာတော်နှင့်တကွ ကူညီဆောင်ရွက်ပေးကြသော ဆရာ/ဆရာမများ/မိဘများဝိုင်းဝန်း ကူညီ ပံ့ပိုးလျက် ဒီဇင်ဘာ ၁၄ ရက်၊ တနင်္လာနေ့တွင် ရရှိထားပြီးသော ဘုရားရှိခိုးစာများကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာလုံးဖြစ်စေ၊ နှစ်ဘာသာဖြစ်စေ၊ တစ်ဘာသာတည်းဖြစ်စေ (ကလေးများ စွမ်းနိုင် သလောက်) အလွတ်ပြန်ဆိုပြခြင်း အရည်အချင်းစစ်မှုကို ပြုလုပ်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ယခုအချိန်မှ စတင်ကာ သင်တန်းသူ/သားများ၏ မိဘများသည် မိမိတို့၏ သားသား မီးမီးများကို ပြဋ္ဌာန်းထားသော စာအုပ်ရှိ ဘုရားရှိခိုးစာများကို ထပ်မံဖြည့်စွက်ထားသော မဂ္ဂင် (၈) ပါး၊ သိရသို့ဂါထာနှင့်တရား အားထုတ်ပြီးတိုင်း ရွတ်ဆိုသည့် ဣမာယ မှစ၍ ဆုတောင်းအမျှဝေများအပါ အဝင် ဘုရားရှိခိုးများအားလုံး ရနိုင်သလောက် အလွတ်ပြန်ဆိုပြရမှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်၊ တနင်္လာနေ့ ပြန်ဆိုကြသည့်အခါ ဆရာတော်နှင့်တကွ ဆရာ/ဆရာမများ မိဘများ ပါဝင်ကူညီလျက် Break out Room အခန်းခွဲများစီစဉ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြန်ဆိုကြ သည့် သင်တန်းသူ/သားများကို အလွတ်ပြန်ဆိုနိုင်သည့်အပေါ်မှာ မူတည်ပြီး အသိအမှတ်ပြု လက်မှတ် နှင့်ဆုငွေများ ချီးမြှင့်ပေးပို့သွားမှာဖြစ်ပါသည်။ (ကလေးများအတွက် ဆုငွေကိုလဲ မည်သူမဆို ထည့်ဝင် လှူဒါန်းနိုင်ပါသည်။) ပြည်တွင်း ပြည်ပတို့မှ သင်တန်းတက်ရောက်ကြသည့် ကလေးများအားလုံး ပါဝင်ပြန်ဆိုနိုင်ပါသည်။

(လိုအပ်သော ကလေးများအတွက် ဆရာတော်မှ တနင်္လာနေ့ မှအပ နေ့ရက်၊အချိန်များ သတ်မှတ်ပေးပြီး FB Messenger မှ တစ်ယောက်ချင်း သင်ကြားပေးပါမည်။)

အလွတ် ပြန်ဆိုရမည့် ဘုရားရှိခိုး စာများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

- ၁။ သြကာသ ကန်တော့ချိုး ( မြန်မာ - အင်္ဂလိပ်)
- ၂။ ငါးပါးသီလ ဆောက်တည်ပုံ (ပါဠိ - အင်္ဂလိပ်)
- ၃။ ဘုရားဂုဏ်တော် (၉) ပါး (ယေ စ ဗုဒ္ဓါ၊ နတ္ထိ မေ၊ ဥတ္တမင်္ဂန) (ပါဠိ - အင်္ဂလိပ်)
- ၄။ တရားဂုဏ်တော် (၆) ပါး (ယေ စ ဗုဒ္ဓါ၊ နတ္ထိ မေ၊ ဥတ္တမင်္ဂန) (ပါဠိ - အင်္ဂလိပ်)
- ၅။ သံဃာ့ဂုဏ်တော် (၉) ပါး (ယေ စ ဗုဒ္ဓါ၊ နတ္ထိ မေ၊ ဥတ္တမင်္ဂန) (ပါဠိ - အင်္ဂလိပ်)

၆။ မေတ္တာပို့သခြင်း (အစ မှ အဆုံးထိ)	(ပါဠိ - အင်္ဂလိပ်)
၇။ သမ္မုဒ္ဓေဂါထာ	(ပါဠိ - အင်္ဂလိပ်)
၈။ အဋ္ဌာနမေ တံ -သစ္စာစကား	(ပါဠိ - အင်္ဂလိပ်)
၉။ ကောဋ္ဌာသ ကမ္မဋ္ဌာန်း စီးဖြန်းပုံ	(ပါဠိ - အင်္ဂလိပ်)
၁၀။ ပဋ္ဌာန်း (၂၄) ပစ္စည်း	(ပါဠိ - အင်္ဂလိပ်)
၁၁။ ဆွမ်းတော်ကပ်နှင့်ဆုတောင်း	(မြန်မာ - ပါဠိ - အင်္ဂလိပ်)
၁၂။ ရေတော်ကပ်နှင့်ဆုတောင်း	(မြန်မာ - ပါဠိ - အင်္ဂလိပ်)
၁၃။ ပန်းတော်ကပ်နှင့်ဆုတောင်း	(မြန်မာ - ပါဠိ - အင်္ဂလိပ်)
၁၄။ ဆီမီးတော်ကပ်နှင့်ဆုတောင်း	(မြန်မာ - ပါဠိ - အင်္ဂလိပ်)
၁၅။ ၃၈-ဖြာ မင်္ဂလာ တရားတော်	(ပါဠိ - အင်္ဂလိပ် - မြန်မာကဗျာ)
၁၆။ မဂ္ဂင် (၈) ပါး	(ပါဠိ - အင်္ဂလိပ်)
၁၇။ သိရသ္မိဂါထာတော်ကြီး	(ပါဠိ - အင်္ဂလိပ်)
၁၈။ ဣမာယ စသည့် စာပိုဒ်များ	(ပါဠိ - အင်္ဂလိပ်)
၁၉။ ဆုတောင်း အမျှဝေရန်	(မြန်မာ - အင်္ဂလိပ်)

(စာမျက်နှာ ၂၈ မှ ၃၅ ထိရှိသော ခုနစ်နေ့ဘုရားရှိခိုးနှင့်စာမျက်နှာ ၄၅ မှ ၄၉ ထိရှိသော လောကလူသားများ၏ ကျင့်ဝတ်တရားများမပါ။ The life of the Buddha - ဗုဒ္ဓဝင်ကိုတော့ အခါအခွင့်သင့် တဲ့အခါမှာ ကျင်းပပြုလုပ်ပေး သွားပါမည်။)